


# Luzúm ho wún é Bauzûn zo

အဖော်ရှာသော ပုစွန်ဆိတ်ကလေး








Wuì làng hkaû mâ è  
Bauzûn zo, radu baú za  
dô wún rô. Azùng a yàp  
loshoq dìn, Luzúm kut  
râ yhang ho lhîng.


ချောင်းထဲကပုစွန်ထီးကလေး၊ အထီးကျန်ကာတစ်ကောင်တည်း၊  
မရပ်မနားခရီးသွားကာ အဖော်ရှာဖို့ကြိုးစားတာ။



Luzúm kut râ yhang ê - myang é  
baùhkyî mó radu lé;  
Baùhkyî mó gi yhang lé hê,  
we hkyô lô byùq bê.

မိတ်ဆွေ့ဖွဲဖို့ကမ်းလှမ်းတာ၊ ကဏန်းကြီးကိုပါ။


ပြားပြားကြီးနဲ့ကိုကဏန်း၊ ငြင်းဆိုခဲ့တယ်တဲ့။



Luzúm kut râ yhang êwùt é,  
ngo lhang muì radu lé;  
Gahíng mu é ngo lhang muì,  
yhang lé lhom he pyám byî ri.


မိတ်ဆွေ့ဖွဲဖွဲကမ်းလှမ်းတာ၊ ငါးလင်းမြေကြီးကိုပါ။  
ရှည်ရှည်လေးနဲ့ ငါးလင်းမြေကြီး၊ ငြင်းဆိုလိုက်ပြန်ပြီ။






Luzúm kut râ yhang êwùt é,  
ká-nagám radu lé;  
Xû xû mu é ká-nagám,  
yhang lé dum he pyám.

မိတ်ဆွေ့ဖွဲဖွဲ ကမ်းလှမ်းတာ၊ ငါးရံလေးကိုပါ။  
ဝတုတ်တုတ်နဲ့ ငါးရံလေးလည်း ငြင်းဆိုပြန်တယ်တဲ့။




Luzúm kut râ yhang êwùt é,  
wui lhângmui radu lé;  
Goí goí mu é wui lhângmui,  
a kâm zùm ga he pyâm ri.

မိတ်ဆွေ့ဖွဲဖွဲ ကမ်းလှမ်းတာ၊ ရေမြေလေးကိုပါ။  
ကွေးကွေးလေးနဲ့ရေမြေလည်း ငြင်းဆိုပြန်တယ်တဲ့။



Luzúm kut râ yhang êwùt é,  
ngo pat radu lé;  
Alíng mâ é ngo pat le,  
dum hpanng pyâm to bê.


မိတ်ဆွေ့ဖွဲဖို့ ကမ်းလှမ်းတာ၊ ငါးခုမကြီးကိုပါ။  
လုံးကစ်ကစ်နဲ့ ငါးခုမကြီး၊ ငြင်းကာထွက်ပြေးအဝေးကြီး။



Luzúm kut râ yhang êwùt é,  
po hkyaq zo radu lé;  
Pohkyaq zo le dum he pyám,  
wuì gu mû luî hpang byùq  
hpyáng.


မိတ်ဆွေ့ဖွဲဖို့ ကမ်းလှမ်းတာ၊ ဖားကလေးကိုပါ။  
မိုးတိုလေးနဲ့ဖားကလေး၊ ရေကူးပြီးတော့ထွက်ကာပြေး။





Luzúm kut râ yhang êwùt é,  
Bauzûn tsaí zo lé; Bauzûn tsaí  
gi yhang eq dù, sùp kún gòq ga  
lòq xoq yú. Bauzûn zo gi luzúm  
wó bê, gabú mû luî byàm gó bê.

မိတ်ဆွေဖွဲ့ဖို့ ကမ်းလှမ်းတာ၊ ပုစွန်မလေးကိုပါ။  
မျိုးချင်းတူတဲ့ ပုစွန်မလေး၊ ကစားဖို့ရန်ခေါ်တယ်လေး။





နိုင်ငံဝါး စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

